

Byed Byed Bong wüzi

နို့ပြုစုစဉ်








# Süncaw khudlaw tzong-a wüzirud bayala lisha.

တောအုပ်ကြီးထဲမှာ ငှက်ပေါင်းစုံ စုရုံးပြီး နားနေကြသတဲ့။



Atzong-a phatrawti khudlaw a  
tsa myet sat-a long.


အဲဒီအချိန်မှာ အလွန်ဆာနေတဲ့ မြေကြီးတစ်ကောင်  
ရောက်လာသတဲ့။



Wüzirud ba li phatrawti nat  
a rak chü-a ya vaw.

နားနေတဲ့ငှက်တွေကို တွေ့တဲ့အခါ မြေကြီးက  
အခွင့်ကောင်းယူပြီး ညှို့လှိုက်တယ်။





A re nat, khudlaw nat khudlaw  
phatrawti bok tzung  
a byam mudyawtan.

ဒီလိုနဲ့ ငှက်တစ်ကောင်ပြီးတစ်ကောင် မြေကြီးရဲ့ဗိုက်ထဲ  
ရောက်သွားတော့တာပေါ့။



A tzung-a byed byed bong  
khudlaw sat sak khyem la long.

အဲဒီအချိန်မှာ အဖော်တွေနဲ့ အတူနားနေဖို့  
နောက်ကျနေတဲ့ နံ့ပြီစုတ်ငှက်ကလေးတစ်ကောင်က  
အလောတကြီးနဲ့ရောက်လာတယ်။



A ngvud ngva yang tza-o  
phatrawti khudlaw a bok  
mvad nat yap li tsi ngam.

ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ငှက်တစ်ကောင်မှမရှိဘဲ  
ဗိုက်ပြည့်နေတဲ့ မြွေကြီးတစ်ကောင် မှန်းနေတာကို  
တွေ့လိုက်ရတယ်။



A nat, phatrawti yang tza-o  
a bok lei lei ngam.

ဒါနဲ့ မြေကြီးရဲ့ ဗိုက်ကို သေချာ ပြန်ကြည့်လိုက်တော့  
ဗိုက်လှုပ်နေတာကို မြင်လိုက်တယ်။





A nat a byi rud rong khyet  
yi a ke chü-a phatrawti  
bok mat trad phok tza.

အဲဒီအခါ ငါ့အဖော်တွေကို ငါကယ်မှဖြစ်မှာဆိုပြီး မြေကြီးရဲ့  
ဗိုက်ကို အားကုန်သုံးပြီး ထိုးဆိတ်ကာ ခွဲလိုက်တယ်။



A nat khyi, phatrawti bok tzung  
nat a birud lad khyok sha.

အဲဒီအခါ မြေကြီးရဲ့ဗိုက်ထဲက ငှက်တွေအားလုံး  
တစ်ကောင်ပြီးတစ်ကောင် လွတ်မြောက်လာကြတယ်။



Wüzi rud a byam khap khyet  
tala nat, byet byet bong kam a  
yazhe byi rhi rhü.

ငှက်တွေအားလုံးက သူတို့ကိုကယ်ထုတ်ပေးတဲ့  
နို့ပြုစုတ်ငှက်လေးကို ပိုပြီးတော့ ချစ်ခင်ကြသတဲ့။



လောင်ဖူးရီနာဂ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

unicef  | for every child



**H&M FOUNDATION**

